

စာရွက်နဲ့ “ဘူးမယ်လမ်” ကို လွတ်ပံ့ကြည့်ကြစိုး!

ဒုံးစာကာ စီးပွားရေးတွင်သိလ် ပရော်ဖက်ဆာ ယဉ်တာကာ နိုဂုရာမ

nishiyama@osaka-ue.ac.jp



ပြုလုပ်နည်း

- ၁။ အထူးစုံခွဲစာရွက်ကို (၀.၅ မှ ၀.၇ မီလီမီတာ) ကိုလုံးပါ အာရေးကိုယာဆိုင်တွင်ဝယ်ယူနိုင်ပါသည်။
- ၂။ အထူးစုံခွဲစာရွက်ကို အောက်ခုံးမှာခင်းပြီး၊ ငြင်းအပေါ်တွင် ကာဗွန်စာရွက်ကိုတင်ပါ။ အပေါ်ခုံးမှ ဘူးမယ်လမ် ပုံစံစာရွက်ကို ထပ်တင်ပါ။
- ၃။ ဘောလ်ပင်ဖြင့် ပုံစံစာရွက်၏ ကောက်ပြောင်းလိုင်းအတိုင်း ဘူးမယ်လမ်ကို ပုံစံကူးယူပါ။
- ၄။ အစက်လိုင်းကို ကူးယူနိုင်မေ့ပါနှင့်။
- ၅။ အပြင်မျက်နှာစာရွက်နှင့် အတွင်းချက်နှာစာရွက်ကို ခွဲခြားသိစေရန် အမှတ်အသားပြုပါ။
- ၆။ အထူးစုံခွဲစာရွက်ကို ကပ်ကျေးဖြင့်သပ်သပ်ရည်ရပ် ညွှပ်ပါ။
- ၇။ အစက်လိုင်း နေရာများပေါ်တွင် ပေါ်တဲ့ကို တင်ပြီး ဘောလ်ပင်နှဲခြော်ရင်းဖြင့် လိုင်းကို ကြိုးခွဲပါ။ ခေါက်ရလွယ်အောင်လုပ်ခြင်းဖြစ်ပါသည်။
- ၈။ အတောင်ပံ့များပေါ်တွင် ၁၀ မှ ၃၀ ရှုံးထောင့်ချိုးကိုချိုးတင်ပါ။ (ဘယ်ဘက်လက်ကိုအသုံးပြုသူများမှာ ဘောင်းပြေားချက်နှာစာရွက် ခေါက်ပါသည်)


ပစ်နည်း

- ၁။ ဘူးမယ်လမ်၏ အဟောင်ပံ့ လက်မနှင့် လက်ညြားကြေးတွင်ထား၍ အပြင်မျက်နှာစာရွက်ကို မိမိ ဘက်လိုင်းမျက်နှာစာရွက်ပြီးကိုင်ထားပါ။ (ဘယ်ဘက်လက်ကိုဖြောင်မည့်သူများ အတွင်းမျက်နှာစာရွက်ကို မိမိဘက်လိုင်းမျက်နှာစာရွက်ပါ။)
- ၂။ ဘူးမယ်လမ်ကိုထောင်ပြီးကိုင်ထားပါ။
- ၃။ လည်ပတ်နှစ်ဦးပြားစေရန်အတွက် လက်ကောက်ဝတ်ကို လျင်မြန်စွာလုပ်ရှာ၍ အရှိန်ယူပါ။
- ၄။ မိမိ၏ မျက်လုံးအနိမ့်အမြင့်အတိုင်းများပစ်သလိုပစ်ပါ။

အတိုင်းအတာ



(a) ဘောင်ပံ့သဏ္ဌာန် ခေါက်ချိုး (၁၀ မှ ၃၀)



(b) ဘောင်ပံ့အစွမ်းကို အပေါ်သို့အနည်းငယ် ကော့တင်ပါ။

ဘယ်ဘူးမယ်လမ်နိုင်ပါတယ်!

ပျောစရာကောင်းတဲ့စမ်းသပ်ချက်ကို ပြုလုပ်ကြည့်ကြပါနိုး။

ပုံပုံပုံနည်း

ဘူးမယ်လမ်သည် နာရီလက်တံ့ခြားငြုပ်းပြန်လည်ပတ်ပြီး၊ ပြန်လှည့်လာပါလိမ့်မည်။ (ဘယ်လက်ဖြင့် ပစ်ပါလျင် နာရီလက်တံ့အတိုင်း လည်ပတ်ပါလိမ့်မည်။) ပျောန်းနိုင်တဲ့အကွာအဆေးမှာ ခုံးတာမှုပိမိတာ နှင့် အချိန်မှာ သစ်ကြံးနှင့် ဖြစ်ပါသည်။

ဖမ်းနည်း

ဘူးမယ်လမ်သည် ရေမျက်နှာပြင်အတိုင်း ပြန်လှည့်လာမယ့်အတွက် လက်နှစ်ဘက်ကို ၃၀စင်တီမီတာ ခုံးဖြင့်၍ လျင်မြန်စွာ ညွှပ်ပြီးဖမ်းပါ။

သတိပြုရန်၌

မျက်နှာကိုထိလျင် အနှစ်ရယ် ဖြစ်တတ်ပါသဖြင့် ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာစွာကြည့်ပြီးမှ ပစ်ပါ။


Myanmar Page 1



ဘူးမယ်လမ်းသည် ဘာကြောင့်ပြန်လှည့်လာပါသလဲ?

ဘူးမယ်လမ်းသည် လည်ပတ်ရင်းနဲ့ လေကိုဖြတ်ပြီး ပုံသန်းသွားမည်။ ထိုအချိန်တွင်ထိပ်ဖက်မှာရှိ သော အတောင်ပဲသည် အောက်ပိုင်းတွင် ရှိသောအတောင်ပဲထက် ပိုမိုမြင့်မားတဲ့ အလျင်ရှိပါသည်။ ထိုမတူညီတဲ့ အလျင်နှင့်းကြောင့် မတူညီတဲ့မြင့်တင်မှတိဖြစ်ပေါ်သည်။ အပေါ်ဘက်ရှိတောင်ပဲသည် အောက်ဘက်ရှိတောင်ပဲထက် ပိုမိုကြီးမားတဲ့မြင့်တင်မှာရှိ ရှိပေါ်သည်။ ထိုကွဲခြားမှုကြောင့် ဘူးမယ်လမ်းသည် အပေါ်ပိုင်း အတောင်ပဲ ကို ဘယ်ဘက်သို့ မျက်နှာမှုလည်ပတ်စေတဲ့အား၊ နာရီလက်တဲ့ ပြောင်းပြန်လည်ပတ် တဲ့အားကို ပြုလုပ်စေပေါ်သည်။ ဤလည်ပတ်မှာရှိ လိမ်လည်ဆွဲပတ်အားလုံးခေါ်ပါသည်။

အမှန်မှာ ဘူးမယ်လမ်းသည် လည်ပတ်သောဝင်ရှိးကို ထိမ်းသိမ်းရန် ဘယ်ဘက်သို့ ဦးတည်ရာကို ပြောင်းလည်းစေပေါ်သည်။ မြင့်တင်မှုကွဲခြားမြင်းကြောင့် လဲမလိုဖြစ်လိုက်၊ ဦးတည်ရာကို ပြောင်းလိုက်၊ လဲမလိုဖြစ်လိုက်၊ ဦးတည်ရာကို ပြောင်းလိုက်၊ အစရှိတဲ့အခြေနေများက ဆက်တိုက် ဖြစ်ပေါ်နေသောကြောင့် ဘူးမယ်လမ်းသည် ဘယ်ဘက်သို့မျက်နှာမျှပြီး ပြန်လှည့်လာမြင်းဖြစ်ပါသည်။ ဤအချက်သည် လည်ပတ်နေရင်း လဲမလိုဖြစ်တဲ့ အချက်ကိုကာကွယ်ရန်အတွက် လည်ပြန်လှည့် လုပ်ရားမှ အလုပ်ကို လုပ်မြင်းဖြစ်ပါသည်။ ထိုအရာကို လည်ပြန်လှည့်ရားမှလုံးခေါ်ပါသည်။



ပုံ(က) ဘယ်ဘက်ပြန်လှည့်လာရသော အကြောင်းရင်းကို ရှင်းပြချက်

ပုံ(ဂ) ညာဘက်သန်သူများအတွက် စည်းမျဉ်း

ဘူးမယ်လမ်းအသင်း၏ Homepage

ဂျပန် ဘူးမယ်လမ်းအသင်း (JBA)

<http://www.jba-hp.jp/>

ကန်းဆိုင် ဘူးမယ်လမ်းအသင်း (KBN)

<http://www.kbn3.com/>

အမေရိကား ဘူးမယ်လမ်းအသင်း (USBA)

<http://usba.org/>